

USADHA RARE~C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali



USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3
 1
 B

Handwritten text in Balinese script on a palm leaf, with a circular hole on the left side. The text is arranged in two columns.



3
 2
 A

Handwritten text in Balinese script on a palm leaf, with a circular hole on the left side. The text is arranged in two columns.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၆

3
B

၁၆. မြေ သီလူသို့ ပြောချက်တို့၌ ဟောပြော ဆွဲဆောင်ခြင်း
သည် မြေ သို့ ဟောပြော ပြောဆို၍ အကျိုး ရှိပေသော် မြေ သို့
ဟောပြော ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့
ဟောပြော ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့

ပထမီ အရာ၌ ။ ။ မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်
မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း
အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်
မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း

၈

4
A

မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း
အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်
မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း
အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်

ဟောပြော ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း
အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်
မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း
အကျိုး ရှိပေသော် မြေ သို့ ပြောဆိုခြင်း အကျိုး ရှိပေသော်

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

9	5 B
---	--------

9. ¹ ² ³ ⁴ ⁵ ⁶ ⁷ ⁸ ⁹ ¹⁰ ¹¹ ¹² ¹³ ¹⁴ ¹⁵ ¹⁶ ¹⁷ ¹⁸ ¹⁹ ²⁰ ²¹ ²² ²³ ²⁴ ²⁵ ²⁶ ²⁷ ²⁸ ²⁹ ³⁰ ³¹ ³² ³³ ³⁴ ³⁵ ³⁶ ³⁷ ³⁸ ³⁹ ⁴⁰ ⁴¹ ⁴² ⁴³ ⁴⁴ ⁴⁵ ⁴⁶ ⁴⁷ ⁴⁸ ⁴⁹ ⁵⁰ ⁵¹ ⁵² ⁵³ ⁵⁴ ⁵⁵ ⁵⁶ ⁵⁷ ⁵⁸ ⁵⁹ ⁶⁰ ⁶¹ ⁶² ⁶³ ⁶⁴ ⁶⁵ ⁶⁶ ⁶⁷ ⁶⁸ ⁶⁹ ⁷⁰ ⁷¹ ⁷² ⁷³ ⁷⁴ ⁷⁵ ⁷⁶ ⁷⁷ ⁷⁸ ⁷⁹ ⁸⁰ ⁸¹ ⁸² ⁸³ ⁸⁴ ⁸⁵ ⁸⁶ ⁸⁷ ⁸⁸ ⁸⁹ ⁹⁰ ⁹¹ ⁹² ⁹³ ⁹⁴ ⁹⁵ ⁹⁶ ⁹⁷ ⁹⁸ ⁹⁹ ¹⁰⁰

10. ¹ ² ³ ⁴ ⁵ ⁶ ⁷ ⁸ ⁹ ¹⁰ ¹¹ ¹² ¹³ ¹⁴ ¹⁵ ¹⁶ ¹⁷ ¹⁸ ¹⁹ ²⁰ ²¹ ²² ²³ ²⁴ ²⁵ ²⁶ ²⁷ ²⁸ ²⁹ ³⁰ ³¹ ³² ³³ ³⁴ ³⁵ ³⁶ ³⁷ ³⁸ ³⁹ ⁴⁰ ⁴¹ ⁴² ⁴³ ⁴⁴ ⁴⁵ ⁴⁶ ⁴⁷ ⁴⁸ ⁴⁹ ⁵⁰ ⁵¹ ⁵² ⁵³ ⁵⁴ ⁵⁵ ⁵⁶ ⁵⁷ ⁵⁸ ⁵⁹ ⁶⁰ ⁶¹ ⁶² ⁶³ ⁶⁴ ⁶⁵ ⁶⁶ ⁶⁷ ⁶⁸ ⁶⁹ ⁷⁰ ⁷¹ ⁷² ⁷³ ⁷⁴ ⁷⁵ ⁷⁶ ⁷⁷ ⁷⁸ ⁷⁹ ⁸⁰ ⁸¹ ⁸² ⁸³ ⁸⁴ ⁸⁵ ⁸⁶ ⁸⁷ ⁸⁸ ⁸⁹ ⁹⁰ ⁹¹ ⁹² ⁹³ ⁹⁴ ⁹⁵ ⁹⁶ ⁹⁷ ⁹⁸ ⁹⁹ ¹⁰⁰

6	A
---	---

11. ¹ ² ³ ⁴ ⁵ ⁶ ⁷ ⁸ ⁹ ¹⁰ ¹¹ ¹² ¹³ ¹⁴ ¹⁵ ¹⁶ ¹⁷ ¹⁸ ¹⁹ ²⁰ ²¹ ²² ²³ ²⁴ ²⁵ ²⁶ ²⁷ ²⁸ ²⁹ ³⁰ ³¹ ³² ³³ ³⁴ ³⁵ ³⁶ ³⁷ ³⁸ ³⁹ ⁴⁰ ⁴¹ ⁴² ⁴³ ⁴⁴ ⁴⁵ ⁴⁶ ⁴⁷ ⁴⁸ ⁴⁹ ⁵⁰ ⁵¹ ⁵² ⁵³ ⁵⁴ ⁵⁵ ⁵⁶ ⁵⁷ ⁵⁸ ⁵⁹ ⁶⁰ ⁶¹ ⁶² ⁶³ ⁶⁴ ⁶⁵ ⁶⁶ ⁶⁷ ⁶⁸ ⁶⁹ ⁷⁰ ⁷¹ ⁷² ⁷³ ⁷⁴ ⁷⁵ ⁷⁶ ⁷⁷ ⁷⁸ ⁷⁹ ⁸⁰ ⁸¹ ⁸² ⁸³ ⁸⁴ ⁸⁵ ⁸⁶ ⁸⁷ ⁸⁸ ⁸⁹ ⁹⁰ ⁹¹ ⁹² ⁹³ ⁹⁴ ⁹⁵ ⁹⁶ ⁹⁷ ⁹⁸ ⁹⁹ ¹⁰⁰

12. ¹ ² ³ ⁴ ⁵ ⁶ ⁷ ⁸ ⁹ ¹⁰ ¹¹ ¹² ¹³ ¹⁴ ¹⁵ ¹⁶ ¹⁷ ¹⁸ ¹⁹ ²⁰ ²¹ ²² ²³ ²⁴ ²⁵ ²⁶ ²⁷ ²⁸ ²⁹ ³⁰ ³¹ ³² ³³ ³⁴ ³⁵ ³⁶ ³⁷ ³⁸ ³⁹ ⁴⁰ ⁴¹ ⁴² ⁴³ ⁴⁴ ⁴⁵ ⁴⁶ ⁴⁷ ⁴⁸ ⁴⁹ ⁵⁰ ⁵¹ ⁵² ⁵³ ⁵⁴ ⁵⁵ ⁵⁶ ⁵⁷ ⁵⁸ ⁵⁹ ⁶⁰ ⁶¹ ⁶² ⁶³ ⁶⁴ ⁶⁵ ⁶⁶ ⁶⁷ ⁶⁸ ⁶⁹ ⁷⁰ ⁷¹ ⁷² ⁷³ ⁷⁴ ⁷⁵ ⁷⁶ ⁷⁷ ⁷⁸ ⁷⁹ ⁸⁰ ⁸¹ ⁸² ⁸³ ⁸⁴ ⁸⁵ ⁸⁶ ⁸⁷ ⁸⁸ ⁸⁹ ⁹⁰ ⁹¹ ⁹² ⁹³ ⁹⁴ ⁹⁵ ⁹⁶ ⁹⁷ ⁹⁸ ⁹⁹ ¹⁰⁰

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

6
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

7
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

7
 B

...
 ...
 ...
 ...

...
 ...
 ...



8
 A

...
 ...
 ...

...
 ...
 ...

USADHA RARE-C

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ω

9

B

ယၢ် ဗုဒ္ဓဂံသုဒ္ဓါရ်၊ မုဗ္ဗိယံ ဗုဒ္ဓဂံသုဒ္ဓါရ်၊ မုဗ္ဗိယံ
သီလင်္ဂီ ၁၁။ ဗုဒ္ဓဂံသုဒ္ဓါရ်၊ သီလင်္ဂီ၊ မုဗ္ဗိယံ
မုဗ္ဗိယံ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ မုဗ္ဗိယံ၊ သီလင်္ဂီ
၁။ ဗုဒ္ဓဂံသုဒ္ဓါရ် ၁ ၁။ သီလင်္ဂီ၊ မုဗ္ဗိယံ၊ သီလင်္ဂီ

မုဗ္ဗိယံ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊
သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊
သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊
သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊



၁၁

10

A

ယၢ် ဗုဒ္ဓဂံသုဒ္ဓါရ်၊ မုဗ္ဗိယံ ဗုဒ္ဓဂံသုဒ္ဓါရ်၊ မုဗ္ဗိယံ
သီလင်္ဂီ ၁၁။ ဗုဒ္ဓဂံသုဒ္ဓါရ်၊ သီလင်္ဂီ၊ မုဗ္ဗိယံ
မုဗ္ဗိယံ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ မုဗ္ဗိယံ၊ သီလင်္ဂီ
၁။ ဗုဒ္ဓဂံသုဒ္ဓါရ် ၁ ၁။ သီလင်္ဂီ၊ မုဗ္ဗိယံ၊ သီလင်္ဂီ

မုဗ္ဗိယံ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊
သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊
သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊ သီလင်္ဂီ၊

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

170
 10
 B

1001
 ...
 ...
 ...
 ...

171
 11
 A

...
 ...
 ...
 ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

11
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

12
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

12

12

B

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...

13

13

A

...
 ...
 ...
 ...

...
 ...
 ...
 ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

13
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

14
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၇၅

14

B

၁၆၀. သာ၊ ဤတစ်ခုခု၏ ၊ ပါးစပ်ကိ ၊ လျှပ် ၊ ပေ
အလွန် ၊ သာ၊ ရှေးကျကျကွန် ၊ ပါးစပ်ကိ ၊ လျှပ် ၊
၀ာဟ ၊ သာ၊ ရှေးကျ ပါးစပ် ၊ ပါးစပ်ကိ ၊ လျှပ် ၊
လှိုင်လှိုင် ၊ သာ၊ ဤတစ်ခုခု၏ ၊ ဤတစ်ခုခု၏ ၊ လျှပ်

လျှပ် ၊ သာ၊ လှိုင်လှိုင် ၊ ရှေးကျကျကွန် ၊ ၀ ၊ သာ၊ ရှေးကျ ပါးစပ်
လှိုင် ၊ လျှပ် ၊ လှိုင်လှိုင် ၊ ရှေးကျကျကွန် ၊ ၀ ၊ သာ၊ ရှေးကျ ပါးစပ်
လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ ၀ ၊ သာ၊ ရှေးကျ ရှေး
ကျ ၊ သာ၊ ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊

၇၅

15

A

သော်လ၎် ၀ ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ သာ၊ ရှေး
ကျ ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ သာ၊ ၊ သာ၊ ရှေးကျ ကွန် ၊
လှိုင်လှိုင် ၊ ၀ ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ သာ၊
ကျ ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ ၀ ၊ သာ၊ ရှေးကျ ကွန်

လှိုင်လှိုင် ၊ သာ၊ လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊
လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊
လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန် ၊
လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန် ၊ လှိုင်လှိုင် ၊ လှိုင်လှိုင် ၊ သာ၊ ရှေးကျ ကွန်

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

159

15

B

Handwritten text in Balinese script on the left side of the palm leaf fragment.

Handwritten text in Balinese script on the right side of the palm leaf fragment.

160

16

A

Handwritten text in Balinese script on the left side of the palm leaf fragment.

Handwritten text in Balinese script on the right side of the palm leaf fragment.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

16
 B

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...

17
 A

...
 ...
 ...
 ...

...
 ...
 ...
 ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

17
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

18
 A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

19
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

20
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali


20
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

21
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

USADHA RARE~C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali



21

21

B



22

22

A

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

22
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

23
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

♬	24
	B

24 ♬	1. ... 2. ... 3. ... 4. ... 5. ... 6. ... 7. ... 8. ... 9. ... 10. ... 11. ... 12. ... 13. ... 14. ... 15. ... 16. ... 17. ... 18. ... 19. ... 20. ... 21. ... 22. ... 23. ... 24. ...	1. ... 2. ... 3. ... 4. ... 5. ... 6. ... 7. ... 8. ... 9. ... 10. ... 11. ... 12. ... 13. ... 14. ... 15. ... 16. ... 17. ... 18. ... 19. ... 20. ... 21. ... 22. ... 23. ... 24. ...
---------	---	---

♭	25
	A

25 ♭	1. ... 2. ... 3. ... 4. ... 5. ... 6. ... 7. ... 8. ... 9. ... 10. ... 11. ... 12. ... 13. ... 14. ... 15. ... 16. ... 17. ... 18. ... 19. ... 20. ... 21. ... 22. ... 23. ... 24. ... 25. ...	1. ... 2. ... 3. ... 4. ... 5. ... 6. ... 7. ... 8. ... 9. ... 10. ... 11. ... 12. ... 13. ... 14. ... 15. ... 16. ... 17. ... 18. ... 19. ... 20. ... 21. ... 22. ... 23. ... 24. ... 25. ...
---------	--	--

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

25

25

B

25
 1. ...
 2. ...
 3. ...
 4. ...
 5. ...

...
 ...
 ...
 ...
 ...

26

26

A

26
 1. ...
 2. ...
 3. ...
 4. ...
 5. ...

...
 ...
 ...
 ...
 ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

26
B

၂၇၆။ မြို့၊ နတ်၊ နတ်၊ နတ်၊ နတ်။ ။ မြို့၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊

၂၇
A

၂၇၇။ မြို့၊ နတ်၊ နတ်၊ နတ်၊ နတ်။ ။ မြို့၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊
 နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊ နတ်၊

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

27
B

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 15 lines each.

28
A

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 15 lines each.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

28
B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

29
A



USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

29
B

29 B
 ...
 ...
 ...
 ...
 ...

30
A

30 A
 ...
 ...
 ...
 ...
 ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

30

B

၅၅
ပုံနှိပ်ရေးအဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့

ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့

၅၆

31

A

ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့

ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့
ပုံနှိပ်ရေး အဖွဲ့အစည်းတို့သည် ဤကဲ့သို့

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

31
 B

၁၂၅၂ ခု၊ ဇူလိုင်လ ၅ ရက်၊ အင်္ဂါနေ့၊ ရက်စွဲ
 နေ့စဉ် ပြုစုရန်၊ အထူးသဖြင့် ဝမ်းဗိုက်
 နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်၊ အထူးသဖြင့်
 ဝမ်းဗိုက် နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်
 ဝမ်းဗိုက် နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်

၁၂၅၂ ခု၊ ဇူလိုင်လ ၅ ရက်၊ အင်္ဂါနေ့၊ ရက်စွဲ
 နေ့စဉ် ပြုစုရန်၊ အထူးသဖြင့် ဝမ်းဗိုက်
 နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်၊ အထူးသဖြင့်
 ဝမ်းဗိုက် နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်

32
 A

၁၂၅၂ ခု၊ ဇူလိုင်လ ၅ ရက်၊ အင်္ဂါနေ့၊ ရက်စွဲ
 နေ့စဉ် ပြုစုရန်၊ အထူးသဖြင့် ဝမ်းဗိုက်
 နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်၊ အထူးသဖြင့်
 ဝမ်းဗိုက် နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်

၁၂၅၂ ခု၊ ဇူလိုင်လ ၅ ရက်၊ အင်္ဂါနေ့၊ ရက်စွဲ
 နေ့စဉ် ပြုစုရန်၊ အထူးသဖြင့် ဝမ်းဗိုက်
 နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်၊ အထူးသဖြင့်
 ဝမ်းဗိုက် နာကျင်စေရန်၊ နေ့စဉ် ပြုစုရန်

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၂၅

32

B

၂၅၁ ယဉ်ကျေးမှုတို့ကို ဖြစ်ပေါ်စေရန်အတွက် နေရာပေးရန် နှစ်စဉ်
ပညာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယဉ်ကျေးမှုတို့ကို လေ့လာ
ဆန်းစစ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး

ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး

၂၅

33

A

စာတမ်းပုံနှိပ်ရန်အတွက် ၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ဤစာတမ်းကို ဖြစ်ပေါ်စေရန်အတွက် နေရာပေးရန် နှစ်စဉ်
ပညာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယဉ်ကျေးမှုတို့ကို လေ့လာ
ဆန်းစစ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး

ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး
ဦးစိုးပေါင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု ဝန်ကြီး

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

33
 B



 ...
 ...
 ...
 ...
 ...

34
 A

...
 ...
 ...
 ...
 ...

USADHA RARE~C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

35	B

35
 ...
 ...
 ...

36	A

36
 ...
 ...
 ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

36
B

Handwritten text on a palm leaf slip, consisting of two columns of Balinese script.

37
A

Handwritten text on a palm leaf slip, consisting of two columns of Balinese script.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

37
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

38
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၉

38

B

၅၉
အလိင်္ဂ-သ၊ ဤ၍ ပာဏသောပရဗ၊ ဤ၍ ဘဏ်သော
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်

ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်

၅၉

39

A

ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်

ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်
ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ် ဤ၍ ဂုဏ်ဂုဏ်

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

39	B

Handwritten Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

40	A

Handwritten Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

80	40
	B

80
 40 B
 ...
 ...
 ...
 ...
 ...

81	41
	A

81
 41 A
 ...
 ...
 ...
 ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

41
B

၁၆၂။ ဝိည နက္ခတ် ဝါဒသီ၊ ဝါဒသီ ဝါဒ သီလိ ဝါဒ
ယု ဝိသုဒ္ဓါဝါဒ၊ ဝါဒသီ ဝါဒ သီလိ ဝါဒ
ပထမပုဒ်မှာ ဝိသုဒ္ဓါဝါဒ ဝါဒသီ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ

42
A

ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ
ဝါဒသီ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ သီလိ ဝါဒ

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

33 43
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

88 44
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

88	44
	B

88
1. ...
2. ...
3. ...
4. ...
5. ...
6. ...
7. ...
8. ...
9. ...
10. ...
11. ...
12. ...
13. ...
14. ...
15. ...
16. ...
17. ...
18. ...
19. ...
20. ...
21. ...
22. ...
23. ...
24. ...
25. ...
26. ...
27. ...
28. ...
29. ...
30. ...
31. ...
32. ...
33. ...
34. ...
35. ...
36. ...
37. ...
38. ...
39. ...
40. ...
41. ...
42. ...
43. ...
44. ...
45. ...
46. ...
47. ...
48. ...
49. ...
50. ...
51. ...
52. ...
53. ...
54. ...
55. ...
56. ...
57. ...
58. ...
59. ...
60. ...
61. ...
62. ...
63. ...
64. ...
65. ...
66. ...
67. ...
68. ...
69. ...
70. ...
71. ...
72. ...
73. ...
74. ...
75. ...
76. ...
77. ...
78. ...
79. ...
80. ...
81. ...
82. ...
83. ...
84. ...
85. ...
86. ...
87. ...
88. ...
89. ...
90. ...
91. ...
92. ...
93. ...
94. ...
95. ...
96. ...
97. ...
98. ...
99. ...
100. ...

89	45
	A

89
1. ...
2. ...
3. ...
4. ...
5. ...
6. ...
7. ...
8. ...
9. ...
10. ...
11. ...
12. ...
13. ...
14. ...
15. ...
16. ...
17. ...
18. ...
19. ...
20. ...
21. ...
22. ...
23. ...
24. ...
25. ...
26. ...
27. ...
28. ...
29. ...
30. ...
31. ...
32. ...
33. ...
34. ...
35. ...
36. ...
37. ...
38. ...
39. ...
40. ...
41. ...
42. ...
43. ...
44. ...
45. ...
46. ...
47. ...
48. ...
49. ...
50. ...
51. ...
52. ...
53. ...
54. ...
55. ...
56. ...
57. ...
58. ...
59. ...
60. ...
61. ...
62. ...
63. ...
64. ...
65. ...
66. ...
67. ...
68. ...
69. ...
70. ...
71. ...
72. ...
73. ...
74. ...
75. ...
76. ...
77. ...
78. ...
79. ...
80. ...
81. ...
82. ...
83. ...
84. ...
85. ...
86. ...
87. ...
88. ...
89. ...
90. ...
91. ...
92. ...
93. ...
94. ...
95. ...
96. ...
97. ...
98. ...
99. ...
100. ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

45
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

46
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

80 47
 B

47
 1. ...
 2. ...
 3. ...
 4. ...
 5. ...

80 48
 A

48
 1. ...
 2. ...
 3. ...
 4. ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

48
 B

48
 B
 ...
 ...
 ...
 ...
 ...
 ...

49
 A

49
 A
 ...
 ...
 ...
 ...
 ...

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

50
B

၁။ မိဖရား ပာပတ္တေ နှစ် ပာပတ္တေ တာဟိ နိစတံ ပာပိ
အာ နါဗိ မှာ ၀။ အာ တရုဘိ မာဟိ နိစတံ
မိဖာ ပုပ္ဖာ တာဟိ အာ တရုဘိ ဂုဏိယ မှာ နိစတံ
မိဖာ နိစတံ မိဖာ တရုဘိ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ

51
A

၂။ အာ တရုဘိ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ
မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ မိဖာ

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

51
 B

ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ

ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ

52
 A

ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ

ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ
 ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ ᮊᮧᮒᮧᮒ

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

52
B

၅၂။ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ

53
A

၅၃။ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ
 ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ ဂုဏ်ထူးပွားပြီ

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

54
B

Handwritten Balinese text on a palm leaf manuscript strip.

55
A

Handwritten Balinese text on a palm leaf manuscript strip.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

55
 B

1.
 2.
 3.
 4.
 5.
 6.
 7.
 8.
 9.
 10.

56
 A

1.
 2.
 3.
 4.
 5.
 6.
 7.
 8.
 9.
 10.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

56
B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

57
A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

USADHA RARE-C

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၃

58

B

၅၃။ စက္ကယ် မဟာဗျူဟာ သို့မဟုတ် စက္ကယ်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်

စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်

၅၄

59

A

၅၄။ စက္ကယ် မဟာဗျူဟာ သို့မဟုတ် စက္ကယ်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်

စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်
စက္ကယ် ဟု ခေါ်တွင်ပြီး နေရာတိုင်းတွင်

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

95	59
	B

95. 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

60	60
	A

60. 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

USADHA RARE~C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

20	60
	B

60

balapuhungun ayuh: rarasatnandunayuh: ayuh tihay
tuhunah: tuhuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:

ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:

60	61
	A

ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:

ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:
ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah: ayuhunah:

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

62
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

63
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

53 63
B

63
 KAWA WADAWA, PUNIA NYUNIRI TANGGA WADAWA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA

53 64
A

64
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA
 NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA NYUNIRI TANGGA

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

68 64
B

68
ലിപിയിൽ രചിച്ചിരിക്കുന്ന ഒരു കവിയുടെ ഭാഗമാണ് ഇത്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു. കവിയുടെ ഭാഗമാണ് ഇത്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു.

പാശ്ചാത്യർക്ക് അറിയാതെ പോകാതെ
പുണ്യം ചെയ്യേണ്ടതാണ്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു. കവിയുടെ ഭാഗമാണ് ഇത്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു.

69 65
A

ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു. കവിയുടെ ഭാഗമാണ് ഇത്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു.

പുണ്യം ചെയ്യേണ്ടതാണ്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു. കവിയുടെ ഭാഗമാണ് ഇത്. ഇതിൽ 'പുണ്യ' എന്ന പദം ഉൾപ്പെട്ടിരിക്കുന്നു.

USADHA RARE~C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

67
B

Handwritten text in Balinese script on a palm leaf manuscript strip.

68
A

Handwritten text in Balinese script on a palm leaf manuscript strip.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၁၀ 68
 B

၁၀။ ဗၢ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်

၁၀ 69
 A

ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်
 ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ် ဝၢ်စၢ် ပိၣ်စၢ်

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

no

69

B

☞

☞. ການເປັນຕົວຢ່າງ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ

ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ

no

70

A

ສິດທິ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ

ສິດທິ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ
ເຊັ່ນໃນ ທັງໝົດ ທີ່ ພະດິເວຍ ສະຫຼຸບ ຈາກ

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

71
B

Handwritten text on a palm leaf strip, likely a Balinese manuscript. The text is written in a traditional script and is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The text is written in a dark ink on a light brown palm leaf background.

72
A

Handwritten text on a palm leaf strip, likely a Balinese manuscript. The text is written in a traditional script and is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The text is written in a dark ink on a light brown palm leaf background.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

72	B

...
 ...
 ...
 ...
 ...

73	A

...
 ...
 ...
 ...
 ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

74
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

75
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

75
 B

Handwritten text in Balinese script on a palm leaf, including a drawing of a bird and a small floral symbol.

76
 A

Handwritten text in Balinese script on a palm leaf.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

76
 B

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

77
 A

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

| |
|----|
| 77 |
| 77 |
| B |

...
 ...
 ...
 ...
 ...

| |
|----|
| 78 |
| 78 |
| A |

...
 ...
 ...
 ...
 ...

USADHA RARE-C
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

78
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.

79
 A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns, separated by a central hole. At the bottom right of the second column, there are two small, stylized drawings of faces or masks.

USADHA RARE-C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

| | |
|----|----|
| 8W | 79 |
| | B |

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a central hole for binding. The script is finely etched into the surface of the leaf.





USADHA RARE~C
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

